

# ယုံကြည်ခြင်းအတွက် သက်သေခံချက်



ကျွန်ုပ် သည် ထာဝရဘုရားကို သိသော ယုံကြည်သူ ခရစ်ယာန် မိဘနှစ်ပါးမှ မွေးဖွားခဲ့ပါသည်။ သို့သော်လည်း ခေတ်ပညာမတောက်တခေါက်တတ်ပြီး မိမိမြို့နေထိုင်ရာအနီးတွင်လည်း မိမိကို နားပေါက်အောင်ဟောပြောနိုင်သူမရှိပါ။

ပညာတတ်ကျောင်းဆရာတစ်ဦးကိုတော့ အရမ်းလေးစားခဲ့ပါသည်။ သူ၏ သိပ္ပံပညာထူးချွန်မှုကို အားကျသည်။ ဓါတ်ပုံပညာ စတီရီယို ဓါတ်ခွဲခန်း၊ သင်္ကြာဆေးဝါးဖော်စစ်ခြင်း၊ အရက်ချက် ဓါခွဲခန်း၊ နာမည်ကြီး ဓါတုဗေဒကျောင်းဆရာ စသည့် လောကပညာများကို လေ့လာတတ်ပည့် ခံချင်သည်။ သူ့သင်ပြသော ကျွန်ုပ်တို့အဖွဲ့တွင် အခမဲ့ တက်ရောက်ခွင့်ရရှိပြီး သူ့သင်ပေးသော ဝတ်စားစားပွဲ၊ ဓါတုဗေဒ ဘာသာရပ် ဂုဏ်ထူးထွက်ခွဲ၍ တော်တော် နာမည်ရခဲ့ပါသည်။ အထက်မြန်မာပြည် မြို့ငယ်လေးမှ တဆင့် ရန်ကုန်တက္ကသိုလ်ကြီးတစ်ခုတွင် ပညာသင်ကြားခွင့်ရခဲ့ပါသည်။ မိမိမြို့တွင် ထိုသူသည် ဘုရားကျောင်းတွင် အင်မတန်ကောင်းသော တရားဒေသနာများကို ဟောကြားခဲ့သော်လည်း လက်တွေ့တွင် ပုံသက်သေအားနည်းမှု (ပိုင်ဘီယားအရက် ချက်လုပ်သုံးဆောင်ခြင်း) ရှိခဲ့ပါသည်။ သို့သော် ယခုပင်စင်ယူပြီးနောက် သား၊သမီး ဖုန်းတိုနှင့်ဝေလံစွာ မြန်မာပြည်အနှံ့ ဧဝံဂေလီလုပ်ငန်း (ယေရှုရှင်ရှင်ခြင်း) လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံခြားတွင် ယေရှုရှင်ရှင်ပြရာတွင် လူများစိတ်မဝင် စားသော်လည်း မြန်မာပြည် မြို့ကြီးမြို့ငယ်၊ ကျေးရွာများတွင် ယေရှုရှင်ရှင်ပြသောအခါ ကလေးလူငယ်လူကြီးများ တရံရံနှင့် အားပေးကြသည်ကို ကျေနပ်အမှုဆောင်နေသူဖြစ်သည်။ မယုံကြည်သူအချို့ အာဏာနှင့် တားမြစ်မှုကြောင့် အသက်အန္တရာယ် အမှုခင်းများဖြစ်ခဲ့သော်လည်း အမှုတော်ကို ကျွန်ုပ်၏ ငယ်ဆရာသည် ဆောင်ရွက်နေဆဲပင်ဖြစ်ပါသည်။ မိမိလေးစားသော ငယ်စဉ်က အိမ်နီးချင်း ဆရာတစ်ဦးအကြောင်းဖြစ်ပါသည်။

**ကိုယ့်ယုံကြည်ချက်ကို တဖက်သတ်ပြောပြီး သူ့ယုံကြည်ချက်ကို နားမထောင်ချင်ပါက ထိုသူကို ယေရုအကြောင်း ပြောပြလဲ၊ အားနာ၍သာ နားထောင်နေမည်၊ မိမိက ပုံသက်သေကောင်း အနေနှင့် သူ့အကြောင်း၊ သူ့စားချက်ကို နားထောင်ခြင်း ရှိမှ ဧဝံဂေလီလုပ်ငန်းမည် ဖြစ်သည်။**

နောက်ဆုံးတွင် ကျွန်ုပ်သည် ရန်ကုန်တက္ကသိုလ်သို့ ခေတ်ပညာများကို သင်ကြားသောအခါ မြို့ကြီးရောက် လောကပျော်ရွှင်စရာများ (ငွေကြေးမပါ) နောက် သို့ လိုက်ပြီး ပညာရေးလည်း မထူးချွန် တော့ပါ။ မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် မြန်မာပြည် အခြေအနေက ပညာရေး ထူးချွန်လဲ သဘောသား၊ စစ်ဗိုလ်ဘဝ ရောက်ခြင်းက လောက မျှော်လင့်ချက် တစ်ခုပင် မဟုတ်လား။ ဆရာဝန်၊ အင်ဂျင်နီယာလည်း

ထိုခေတ်တွင် လူလေးစားသော်လည်း ငွေမလာ၊ ကွမ်းယာရောင်းသူလောက်ပင် ဝင်ငွေ မကောင်းသော ပညာတတ်လူရာမဝင်သည့် ခေတ်ဖြစ်ပါသည်။ (ယခုတော့ ပညာတတ်များ နိုင်ငံခြားတွင် အလုပ်အကိုင်အဆင်ပြေတတ်ပါသည်။) နောက်ဆုံးတွင် သွေးရောင် အစိုးရ ပြန်တမ်းဝင် အရာရှိဖြစ်သွားသည်။ နိုင်ငံခြား ပညာသင်စောင့်စားပြီး ကားပါမစ် နှင့် တိုက်ဝယ်ပြီး လူလေးစားခံရရင် တော်ပြီဟူသော လောက ရည်ရွယ်ချက်နှင့် မြန်မာပြည်မှာ အလုပ်လုပ် ကိုင်ခဲ့ပါသည်။ နောက်ပိုင်း သူငယ်ချင်းများက စင်ကာပူတွင် အလုပ်လုပ်သည့် ခေတ်ဖြစ်လာသောကြောင့် ၁၉၉၀ တွင် စင်ကာပူ သို့ လာရောက် အလုပ်ရှာ၊ အလုပ်လုပ်ကိုင်ခဲ့သည်မှာ ယခု ၂၀၀၉ အထိဖြစ်ပါသည်။

စင်ကာပူရောက်သောအခါ ရရာအလုပ်လုပ်ရင်း စင်ကာပူအစိုးရ ရှယ်ယာအများစုပိုင်သော အမေရိကန်နိုင်ငံ Nesdeq Listed MNC ကုမ္ပဏီကြီး တခုတွင် လုပ်ကိုင်ခွင့် ရသောအခါ မိမိထက် ပညာများစွာတတ်သော ဒေါက်တာများ၊ ဖဲလ်ဒ်၊ တီထွင်သူများ အပါအဝင် လစာငွေ တလ ဒေါ်လာ သူညွှန်လုံးအထက် ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံရင်း မိမိကိုယ် ကိုယ်လှူချည်ထင်ထားခဲ့မှုများ တဖြေးဖြေး လွင့်ပျောက်သွားခဲ့ပါသည်။ မြန်မာလူမျိုးများ ဘုရားကပြောလဲမပြောပဲနှင့် “ကြီးစားရင် ဘုရားတောင်ဖြစ်တယ်” ဆိုသည့် ခံယူချက်လည်း လေထဲပျောက်သွားပြီး မိမိကိုယ်ကိုယ် ဖရီးသင့်ကားလိုလို၊ ဗုဒ္ဓတရားနောက်လိုက်လိုလို၊ ဘုရားစုံပါဒလိုလို နှင့် ဗြိတိလျှံ အတွေးအခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲကို အားကျခဲ့ခြင်းများ လည်း ပျောက်ဆုံး သွားပါတော့သည်။ ဘာထရန်ရပ်ဆဲမူလည်း သူ့ယောက်ထံရှိစဉ် တောင်တွေးမြောက်တွေး တွေးရင်း သေမင်းကို တွေးမိသောအခါ မိမိသေလွန်ပြီးဘဝကို စဉ်းစားလျှင် အမှောင်ထုကြီးကိုပဲ မြင်ရကြောင်း ရေးသားထားခဲ့ပါသည်။ ယုံကြည်သူများအဖို့ မိမိတယောက်တည်း တောင်တွေးမြောက်တွေး သေ လွန်ပြီးနောက် ကာလကို တွေးကြည့်ပါက တောက်ပသောအလင်းကိုမြင်ရပြီး ထာဝရအသက်အတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ရလေ့ရှိပါသည်။

မိတ်ဆွေ .. ကျွန်တော်တို့ဘဝ၏ တဝက်ကျော်အချိန်မှာ တယောက်တည်း နေရပါသည်။ ဘေးပတ်ဝန်းကျင်မှာ အလုပ်အတူလုပ်သူများရှိသော်လည်း သင်နှင့်မိတ်သဟာရဖြစ်ခြင်းမရှိပါ။ သင်တယောက်တည်း (အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ မိတ်ဆွေများကိစ္စ တွေးနေရပါသည်။) သင့်ဘေးမှာ လူတစ်ယောက် မှမရှိသောအချိန် ဥပမာ အိပ်ချိန် ၈ နာရီ၊ အိမ်သာတက်၊ ရေချိုး၊ ခရီးသွား နေချိန်များတွင် သင်ဘာတွေး တွေးနေပါသလဲ။ တချို့ လေယာဉ်အတတ်အဆင်း တွင် ပျက်ကျမှု တွေးကြောက်နေရသည်။ အမှောင်ကြီးထဲဖြစ်စေ၊ မိမိကို အလုပ်ခွင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးများ၌ ပိုင်းတွယ်ခံနေရ လျှင်၊ နောက်ဆုံး ဆေးရုံတွင် ပက်လက်ကလေး ဖြစ်နေစဉ် အဆိုပါဆုံး ကင်ဆာရောဂါ၊ အိတ်အိုင်ဗွီရောဂါ ရပြီး သေမည်နေ့ကို စောင့်နေရစဉ်တွင် သင်တယောက်တည်း ဘာတွေး တွေးနေမည်နည်း။

ထိုသို့သော အထီးကျန်ဘဝကို မခံဖူးသေးပါက လောက၊မိတ်ဆွေ၊ ပျော်စရာများတွင် ဆက်လက်နေနိုင်ပါသည်။ တနေ့သော် မိတ်ဆွေလည်း ထိုသို့ တယောက်တည်း နေရမည့်အချိန် ရောက်လာပါမည်။ အင်မတန် ကုသိုလ်ကောင်းသူ (ဗုဒ္ဓဘာသာ) နှင့် ဘုရားကောင်းကြီးရရှိသူ (ခရစ်ယာန်) မိတ်ဆွေများမှာ သေလျှင်ပင် ခေါက်ကန် လဲသေသွားကြပါသည်။ ထိုသို့ သေသွားသူများ ရှားပါသည်။ တယောက်တည်း သေမင်း (သို့မဟုတ်) အထီးကျန်မှုနှင့်၊ ဒုက္ခကြီးများကို ရင်ဆိုင်ရာတွင် ကျွန်တော်တို့ လူစီ၊ အစွမ်းအစနှင့် တိုက်ပွဲကို မဆင်နိုင်တော့ပါ။ ခန္ဓာစိတ် အင်အား အင်မတန်နည်းသွားချိန်တွင် ဝိညာဉ်အားဖြင့် တိုက်ရတော့မည်ဖြစ်သည်။




ထိုအချိန်တွင် ယုံကြည်ခြင်း ဆိုသောအချက်သည် ရှေ့တန်းရောက်လာပါသည်။

ကွန်မြူနစ်၊ အရင်းရှင်၊ သိပ္ပံပညာ၊ ကချင်ကရင်၊ ဗမာ လူမျိုးရေး စသည့် ယုံကြည်ချက် ကြီးမားသူ တနည်းအားဖြင့် မျက်ကန်းသတ္တမကြောက်သော ယုံကြည်ချက်ကြီးသူများလည်း သေမင်းကို ရဲကြီးရင်ဆိုင်ရပါသည်။ စင်ကာပူတွင် ၂၀၀၇ က မျက်စိရွေးလူသတ်သမားတဦးရှိပါသည်။ ကိုယ့်ရန်သူ မိသားစုကို ရက်စက်စွာ၊ သွေးအေးအေးနှင့် အိမ်ထဲဝင်ပစ်သတ်၊ သတ်ဖျက်ပြီး ကြီးစင်ပေါ် တွင်တက်စဉ်လည်း အများအပြားတွင် ပြုမိပြီး ကိုယ်လုပ်တာ ကိုယ်ခံပေါ့ စိတ်ထား၊ လွဲမှားသော ယုံကြည်သူများလည်း သေရမှာမကြောက်ပါ။

ကျွန်ုပ်တို့ ထိုကဲ့သို့သော လွဲမှားသော ယုံကြည်မှုမျိုးကို တိုက်ခိုက်ရမည်ဖြစ်သည်။ လွဲမှားသောဘာသာရေး ယုံကြည်သူများလည်း သေရမှာ မကြောက်ကြပါ။ ထိုသူများကို ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ် အကြောင်း ပြောပြရာတွင် အလွန်အခက်ခဲဆုံးဖြစ်ပါသည်။ ကိုယ့်ယုံကြည်ချက်ကို တဖက်သတ်ပြောပြီး သူ့ယုံကြည်ချက်ကို နားမထောင်ချင်ပါက ထိုသူကို ယေရုအကြောင်း ပြောပြလဲ၊ အားနာ၍သာ နားထောင်နေမည်။ မိမိက ပုံသက်သေကောင်း အနေနှင့် သူ့အကြောင်း၊ သူ့စားချက်ကို နားထောင်ခြင်း ရှိမှ ဧဝံဂေလီလုပ်ငန်းမည် ဖြစ်သည်။ ပုံသက်သေကောင်းသော သင်းအုပ်ဆရာများမှာ သူတို့ ဗိုလ်တိုင်းဖုန်း တာဝန်ခံခေါ်ခြင်းကို ညသန်းကောင်အချိန်အထိ နားထောင်ပေးရသည်။

အထူးသဖြင့် ကျန်းမာရေး (အိမ်နိင်၊စားနိင်၊ သွားလာနိုင်) ကောင်းနေသော လူငယ်လူရွယ်များကို အလုပ်ခွင်များတွင် တွေ့ပါက သူတို့သည် ငွေရှိလျှင် ဘာမဆိုလုပ်လိုရမည် ပြောကြသည်။ စင်ကာပူရှိ ဆိုင်ကြီးတခုတွင် Money Make Happiness ဟုရေးထားသည်။ အချို့လူကြီးများလည်း ကြီးမိုက်၊ အသက်ကြီးလည်း မြင်းပွဲ၊ ချုတ်၊ 4D, Toto စသဖြင့် ငွေနှောက်လိုက်နေတန်းဖြစ်သည်ကိုလည်း တွေ့ရသည်။ လူသားဖြစ်သောကြောင့် သခင်ယေရှုက ခွင့်လွှတ်ပါသည်။ အထူးသဖြင့် အနာဂတ်လူငယ်များကို ဘုရားအကြောင်း သိစေရန် မိဘများက ပုံသက်သေပြရန် အထူးလိုအပ်ပါသည်။ လူငယ်များသည် ဆန်ကျင်ဖက်လိင်များနှင့်လည်း ဖက်ရမ်းနေထိုင်သော ခေတ်ဖြစ်လာသည်။ သို့သော် သူတို့မှာလည်း နှလုံးသားရေးရာ ရှိလာသည်။ လူငယ်တစ်ဦးပြောစကားက ငွေများများသုံး၍ မိန်းကလေးချစ်စကားဆိုပါက ငွေကိုကြိုက်သော Girl Frind ရိစားပဲရမည်ဖြစ်ကြောင်း၊ အချစ်စစ်မှန်ကို ရရန်လိုကြောင်း၊ TRUE LOVE ကိုရပဲ Money Love ပဲရမည်ဖြစ်ကြောင်း၊ လောကတွင် TRUE LOVE သည် အရေးကြီး လှကြောင်း ဆွေးနွေး မိပါသည်။ ထိုအချိန်သည် သခင်ယေရှု၏ TRUE LOVE အကြောင်းကို ပြောပြရန် အချိန်ကောင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်ကတော့ သတ်ရန်လာသော ရန်သူကိုမပြောနှင့် အိမ်မှာတွေ့သော ပိုးဟပ်ကိုပင် သုတ်သင်ပစ်ခြင်းသည်။ ကြည့်မရသူဆိုလျှင် ဝေးဝေးရှောင်ခြင်းသည်။ သခင်ယေရှုကတော့ ခွင့်လွှတ်ပြီး၊ ချစ်ခြင်းကိုပင် ပေးပါသည်။ အံ့ဩဘွယ်ရာ - ဘယ်လူမှမလုပ်နိုင်ပါ။ ဘုရားဖြစ်သောကြောင့် ဤမျှ ချစ်ခြင်းမေတ္တာကြီးမားလှခြင်းဖြစ်ပါသည် တကား။

ယုံကြည်ခြင်းဆိုသည်မှာ တဖြေးဖြေးကြီးထွားလာသည်ဟုပြောသည်။ ကျွန်ုပ် ယုံကြည်မှုနည်းစဉ်ကာလက သူငယ်ချင်းများပြောသော Emptiness Meditation ကိုကြိုးစားလုပ်ဆောင်ကြည့်သော်လည်း မရပါ။ ဆရာဩဂတ်စတတ်ကို ခရစ်ယာန်များ စိတ်ငြိမ်အောင် ဘာလုပ်ကြပါသလဲ မေးရာ “ကျွန်တော် ဆုတောင်းတယ်” ဟုပြောပါသည်။ ဆုတောင်းခြင်းဖြင့် ယုံကြည်မှုခွန်အားယူခဲ့ရပါသည်။



ယုံကြည်သူမိဘများမှာ မိမိကလေး ငယ်စဉ်မွေးစကပင် အသင်းတော်ထံ ဆက်သွယ်ခြင်း၊ ဆန်းဒေးစကား တပတ်တခါလေးကို ရအောင်ပို့ခြင်း၊ ဗဟိုဖက်လာ ပေးခြင်း၊ ညစဉ်မိသားစု ကိုးကွယ်ဝတ်ပြုခြင်း များအတူလုပ်ပေးရန် မိဘများတာဝန်ရှိပါသည်။ အထူးသဖြင့် လောက အရာများရှေ့တန်းရောက်လာသော စင်ကာပူတွင် ညတိုင်းမိသားစုဆုံဖို့ ဆိုသည်မှာ အင်မတန်ခက်ခဲလာပါသည်။ လင်မယားပင် နေ့နှင့်ည မှားနေသော စုံတွဲများရှိနေပါသည်။ အမေရိကန်၊ ဩစတြေးလျား တို့တွင် အလုပ်ချိန်နည်းပြီး သက်သာမလား ထင်မိသောကြောင့် သွားရောက်လေ့လာကြည့်ရာ စင်ကာပူထက်ပင် ပိုပြီး ရုပ်ဝတ္ထုလောကအရာများနောက် လိုက်နေကြသည်။ ဟုတ်ပါသည်။ အလုပ်ချိန်ကတော့ နည်းသော်လည်း ဖိစိမ်၊ အိမ်ကြီး၊ ကားကြီး နှင့် အစားအသောက်များကြောင့် အမေရိကားစရီးစဉ်မှ ပြန်လာသော ဆရာ အာသာကိုစွား ပြောသကဲ့သို့ ဝါပြီးချိန်သော ဓာရုနားမ ကဲ့သို့ ဖြစ်နေသူများစွာကို တွေ့ရကြောင်း တရားဟောသွားခဲ့ပါသည်။ လူငယ်များအတွက် တေးဂီတဖြင့် ထာဝရဘုရားကို ချီးမွမ်းခြင်းသည်

အသင်းတော်လူကြီးများ သိသော်လည်း မတ်တပ်ရပ်နေရသည်ကို လူကြီးများက ခန္ဓာအင်အားမတတ်နိုင်ပါ။ ထိုအချက်မှာ Generation Gap ပင်ဖြစ်ပါသည်။ စင်ကာပူရှိ နီးကြားသောအသင်းတော်များသည် Generation Gap ကိုလက်ခံပြီး သီဆိုချီးမွမ်းကခုန်ခြင်းဖြင့် ဘုရားသခင်ကို ဒါပီပင်ကြီးကဲ့သို့ ချီးမွမ်းပါသည်။

နောက်ဆုံးအနေဖြင့် ထာဝရဘုရားကို ယုံကြည်ခြင်းမှာ မိမိအသက်တာအတွက် ယခုဘဝ၊ နောင်ဘဝ၊ စိတ်ချမ်းသာမှု၊ အလင်းကို ရရှိသောကြောင့် ကျွန်ုပ်သည် ထာဝရဘုရားကို ကိုးစားပါသည်။ ယုံကြည်ပါသည်။

မိတ်ဆွေလည်း ထိုသို့သော ယုံကြည်ချက်မျိုး ရပြီးလောက်ပြီဟု မျှော်လင့်ပါသည်။ “မရသေးလျှင် သို့မဟုတ် ရပြီးလျှင်လည်း” အနီးအနားရှိသော ဘုရားကျောင်းတခုသို့ ဖုန်းဆက်မေးမြန်းပြီး တပါတ်တခါ သွားရောက်နားထောင်ပါ။ အချိန်မရှိပါက တရားရွှေမှာပြီး (သို့) ဒေါင်းလုပ်ပြီး MP3, iPod, iPhone ဖြင့် ရုံဖန်ရံခါ နားထောင်ကြည့်ပါ။ ကြားနာခြင်းသည် ယုံကြည်ခြင်း၏ အစဖြစ်သလို ကယ်တင်ခြင်းစိတ်ချရန်လည်း ကြားနာနေဖို့ လိုအပ်ပါသည်။

ဖတ်သူများအတွက် ကောင်းချီးမင်္ဂလာ ဆက်လက်ရရှိပါစေ။

ဇော်အောင် (မုံရွာ)

မှတ်ချက်။ ဝိညာဉ်သစ်မဝင်ခြင်း မှုကူးယူတင်ပြထားပါသည်။